

ဗာဟိက

နိဒါန်း	၂
အပိုင်း(၁)	
စိတ်ဖိစီးမှုအရင်းအမြစ်များကို သဘောပေါက်နားလည်ခြင်း	၁၀
အပိုင်း (၂)	
စိတ်နှင့်ရုပ်ကို ဆက်သွယ်ပေးခြင်း	၂၂
အခန်း (၃)	
မဟိုချက်နှင့် ဆက်စပ်ခြင်း	၅၁
အပိုင်း (၄)	
နေ့စဉ်ဘဝအတွက် ကမ္မဋ္ဌာန်းအကျင့်များ	၉၈
အခန်း (၅)	
အဇ္ဈတ္တငြိမ်သက်ခြင်းအတွက် လှုပ်ရှားနေသောကမ္မဋ္ဌာန်းများ	၁၃၉
နောက်ဆက်တွဲ	၁၆၆